

၂၀၀၈ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၃ အရ ကုန်သွယ်လုပ်ငန်းခွန်ပြန်အမ်းငွေ ပေါ်ပေါက်ကြောင်း အကြောင်းကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ ၂၀ - ၂၀ ဘဏ္ဍာရေးနှစ်အတွက် အောက်ဖော်ပြပါ ကုန်သွယ်လုပ်ငန်းခွန် စည်းကြပ်မှုအကြောင်းကြားစာအရ ကုန်သွယ်လုပ်ငန်းခွန်ပြန်အမ်းငွေ ပေါ်ပေါက်ကြောင်း စိစစ်တွေ့ရှိရပါသည် -

- ☐ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၇၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မ ၆၄ တို့အရ အခွန်စည်းကြပ်မှုနှင့် ဒဏ်ကြေးငွေ စည်းကြပ်မှု (ပတခ(ကသခ)-၀၄-၀၁)၊
- ☐ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၈၊ ပုဒ်မ ၃၁ နှင့် ပုဒ်မ ၆၄ တို့အရ စည်းကြပ်မှုအသစ် သို့မဟုတ် ပြင်ဆင် စည်းကြပ်မှုနှင့် ဒဏ်ကြေးငွေစည်းကြပ်မှု အကြောင်းကြားစာ (ပတခ(ကသခ)-၀၄-၀၁(က))၊
- ☐ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၈၊ ပုဒ်မ ၃၁ နှင့် ပုဒ်မ ၆၄ တို့အရ စာရင်းစစ်ဆေးတွေ့ရှိချက်အပေါ် စည်းကြပ်မှု အသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှုနှင့် ဒဏ်ကြေးငွေစည်းကြပ်မှု အကြောင်းကြားစာ (ပတခ(ကသခ)-၀၄-၀၃)၊
- ☐ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၈၊ ၃၁၊ ၃၄၊ ၃၅ နှင့် ပုဒ်မ ၆၄ တို့အရ စီမံအုပ်ချုပ်မှုနည်းလမ်းအရ ပြန်လည် သုံးသပ်မှုဆုံးဖြတ်ချက် သို့မဟုတ် အယူခံဆုံးဖြတ်ချက်အပေါ် ပြင်ဆင်စည်းကြပ်မှု၊ ဒဏ်ကြေးငွေစည်းကြပ်မှု အကြောင်းကြားစာ (ပတခ(ကသခ)-၀၄-၀၄)၊
- ☐ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၃၁ အရ ကုန်သွယ်လုပ်ငန်းခွန်စည်းကြပ်မှု အကြောင်းကြားစာ (ပတခ(ကသခ)-၀၄-၀၈)၊
- ☐ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၅ အရ အခွန်ပေးဆောင်ရန် အကြောင်းကြားစာ (ပတခ(ကသခ)-၀၄-၀၉)။

၂။ အဆိုပါ ကုန်သွယ်လုပ်ငန်းခွန်ပြန်အမ်းရန်ငွေမှ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၃၊ ပုဒ်မခွဲ (က) အရ စည်းကြပ်ပြီးသည့် ကုန်သွယ်လုပ်ငန်းခွန်၏ အခွန်၊ အတိုး သို့မဟုတ် ဒဏ်ကြေးငွေကို ဦးစွာခုနှိမ်ရမည်ဖြစ်ပြီး ပြန်အမ်းငွေ ဆက်လက်ကျန်ရှိနေပါက စည်းကြပ်ပြီးသည့် ဝင်ငွေခွန်၊ အထူးကုန်စည်ခွန်တို့၏ အခွန်များ၊ အတိုး သို့မဟုတ် ဒဏ်ကြေးငွေများကို ဆက်လက်ခုနှိမ်ရပါမည်။ ခုနှိမ်ပြီး ကျန်ရှိသည့် ပြန်အမ်းငွေပမာဏမှ လာမည့် (၁၂) လအတွင်း အခွန်ထမ်းပေးဆောင်ရမည့် လစဉ်ကျသင့်သောအခွန်များကို ဆက်လက် ခုနှိမ်ပါမည်။ အခွန်ခုနှိမ်ရန်နှင့် အခွန်ဆက်လက်ပေးဆောင်ရန်မရှိပါက ပြန်အမ်းငွေထုတ်ပေးပါမည်။

၃။ ပြန်အမ်းငွေကို စည်းကြပ်မှုနှင့်စပ်လျဉ်းသည့် သက်ဆိုင်ရာအခွန်ကာလကုန်ဆုံးပြီး ခြောက်နှစ်အတွင်း ခွင့်ပြုနိုင်သဖြင့် လျှောက်ထားတောင်းခံလိုပါက ပြန်အမ်းငွေတောင်းခံခြင်းအတွက် လျှောက်လွှာပုံစံ (ပတခ(ကသခ)-၀၆-၀၂) ကို အသုံးပြု၍ လျှောက်ထားတောင်းခံရန်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။



တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

မိတ္တူကို

ရုံးလက်ခံ